



Australian Government

New Business Assistance

with NEIS

NEIS ဖြင့် New Business Assistance ကူညီပေးခြင်း

သင့်မှာ ကိုယ်ပိုင်အသေးစား စီးပွားရေး လုပ်ငန်းလေးတွေ စတင်ဖို့ စိတ်ကူးရှိရင် NEIS ရဲ့ New Business Assistance (စီးပွားရေး လုပ်ငန်းသစ်အကူအညီ) အစီအစဉ်မှာ အကြိုးဝင်နိုင်ပါတယ်။

NEIS ဖြင့် New Business Assistance ကူညီပေးခြင်းက သင့်ကို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်လာဖို့ တစ်ဦးချင်း ကူညီပေးပါတယ်။

တစ်နိုင်ငံလုံးမှာ နှစ်စဉ် NEIS အကူအညီ ပေးသူတွေ ကွန်ရက် ၂၁ ခုက ကူညီပေးတဲ့ နေရာ ၈၆၀၀ ရှိပါတယ်။

New Business Assistance က ဘယ်လို ကူညီနိုင်မလဲ။

New Business Assistance က အောက်ပါတို့ကို ကူညီပေးနိုင်ပါတယ်။

- အသေးစားစီးပွားရေး လုပ်ငန်း အသိအမှတ်ပြု သင်တန်း
- သင့်ရဲ့ NEIS စီးပွားရေးလုပ်ငန်း ပထမနှစ်မှာ NEIS ကူညီသူတွေရဲ့ တစ်ဦးချင်းစီးပွားရေး လမ်းညွှန်မှုနဲ့ ထောက်ပံ့ကူညီမှု
- ၃၉ ပတ်ကြာ အထိ (NEIS Allowance) ဝင်ငွေအကူအညီနဲ့ (အကြိုးဝင်တယ်ဆိုရင်) (၂၆ ပတ် ကြာထိ) NEIS Rental Assistance အကူအညီများ

ကျွန်ုပ်က New Business Assistance အတွက် အကြိုးဝင်ပါသလား။

New Business Assistance မှာ ပါဝင်နိုင်ဖို့ဆိုရင်

- သင်ဟာ စီးပွားရေးလုပ်ငန်းသစ်ကို စတင်တဲ့ အချိန်မှာ အသက် ၁၈ နှစ် အနည်းဆုံး ရှိရပါမယ်။
- သင့်ကို ဩစတြေးလျားမှာ အလုပ်လုပ်ဖို့ ဥပဒေအရ ကန့်သတ်ထားခြင်းမခံရဖို့ လိုပါတယ်။
- သင်ဟာ နိုင်ငံခြားက အလည်အပတ် လာရောက်တဲ့ သူမဖြစ်ရသလို ဩစတြေးလျားမှာ ကျောင်းလာတက်တဲ့ သူလဲ မဖြစ်ရပါဘူး။
- သင်ဟာ သင်တန်းတွေကို (အကြိုးဝင်တယ်ဆိုရင်) တက်ရောက် နိုင်သူဖြစ်ပြီး သင်အဆိုပြုတဲ့ စီးပွားရေး လုပ်ငန်းသစ်မှာ အချိန်ပြည့် လုပ်နိုင်သူ ဖြစ်ရပါမယ်။
- ပြီးခဲ့တဲ့နှစ် NEIS အစီအစဉ်မှာ ပါဝင်ခဲ့သူ မဖြစ်ရပါဘူး။
- သင်ဟာ ကင်းလွတ်ခွင့်မရသေးတဲ့ လူမွဲစာရင်းဝင် မဖြစ်ရပါဘူး။

ဘယ်လိုစီးပွားရေးလုပ်ငန်းတွေက အကူအညီ ရနိုင်ပါသလဲ။

သင့်ရဲ့ NEIS အကူအညီ ပေးသူဟာ သင့်ရဲ့ စီးပွားရေးစိတ်ကူးကို စီးပွားရေးလုပ်ငန်းအဖြစ် အကြိုးဝင်မှုစံတွေနဲ့ ကိုက်ညီမှုရှိမရှိ အကဲဖြတ်ပါလိမ့်မယ်။

ဆိုလိုတာက သင့်ရဲ့ စီးပွားရေးလုပ်ငန်းဟာ-

- စီးပွားဖြစ် လက်တွေ့စတင် လုပ်ကိုင် နေတဲ့ လုပ်ငန်း မဟုတ်ရပါဘူး။
- လွတ်လပ်တဲ့ ဖွဲ့စည်းပုံ ရှိရပါမယ်။
- ဥပဒေနဲ့ ညီညွတ်ပြီး စစ်ဆေးမှုကိုလည်း ခံနိုင်ရပါမယ်။
- သင့်ရဲ့ NEIS အကူအညီ ပေးသူက စီးပွားဖြစ်နိုင်တယ်လို့ အကဲဖြတ်ခံထား ရပါမယ်။
- ဩစတြေးလျားနိုင်ငံထဲမှာပဲ ထူထောင်၊ တည်ရှိပြီး လုပ်ကိုင်နေတာ ဖြစ်ရပါမယ်။
- NEIS ရဲ့ New Business Assistance ကို လက်ခံရရှိနေတဲ့ အချိန်မှာ NEIS စီးပွားရေးလုပ်ငန်း အပေါ်မှာ စိတ်ဝင်စားပြီး ထိန်းသိမ်း ထားနိုင်တဲ့ ဖွဲ့စည်းမှု ရှိရပါမယ်။

New Business Assistance ကို ဘယ်လို ဆက်သွယ်ရနိုင်သလဲ။

သင့်ဒေသမှာ ရှိတဲ့ NEIS အကူအညီပေးသူကို တိုက်ရိုက်ဆက်သွယ် နိုင်ပါတယ်။ jobactive.gov.au ဝက်ဘ်ဆိုဒ်ရဲ့ Find a Provider စာမျက်နှာမှာ သင့်ရဲ့ ဒေသတွင်း NEIS အကူအညီပေးသူကို ရှာဖွေနိုင်ပါတယ်။

ဒါမှမဟုတ်ရင် jobactive၊ ParentsNext ဒါမှမဟုတ် Disability Employment Services အကူအညီပေးသူနဲ့ ဆက်သွယ်ပြီး သင့်အတွက် သင့်တော်တဲ့ New Business Assistance အတွက် ဆွေးနွေးနိုင်ပါတယ်။

NEIS သင်တန်း

NEIS သင်တန်းက တစ်နိုင်ငံလုံးက အသိအမှတ်ပြုတဲ့ အရည်အသွေးရရှိဖို့ အကူအညီပေးပါလိမ့်မယ်။ ဒီဟာက ၁၃ ပတ်ကြာ Centrelink ကအသိအမှတ်ပြု လုပ်ငန်းဖြစ်ပါတယ်။

NEIS အကူအညီပေးသူတစ်ဦးက သင်ပြင်ဆင်ထားတဲ့ စီးပွားရေးလုပ်ငန်းအပေါ် မူတည်ပြီး သင့်တော်တဲ့ သင်တန်းကို ညွှန်ပြပါလိမ့်မယ်။ ဒီသင်တန်းတွေကတော့-

- Certificate III in Micro-Business Operations (အသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း အသိအမှတ်ပြုလက်မှတ် ၃) ဒါမှမဟုတ်

*လုပ်ငန်းအသစ်မကလုံးပေးခြင်း အစီအစဉ်

- Certificate IV in New Small Business
(အသေးစားစီးပွားရေးလုပ်ငန်းအသစ် အသိအမှတ်ပြု
လက်မှတ် ၄)

သင်တန်းကာလမှာ စီးပွားရေးလုပ်ငန်းစီမံချက် ရေးဆွဲပြီး
သင့်ကိုကူညီသူက အတည်ပြု ပေးရပါလိမ့်မယ်။

**စီးပွားရေးလုပ်ငန်း ကြီးကြပ်လမ်းညွှန်ခြင်းနှင့်
အထောက်အကူပေးခြင်း**

စီးပွားရေးလုပ်ငန်း ကြီးကြပ်လမ်းညွှန်ခြင်းနှင့်
အထောက်အကူပေးခြင်းက NEIS ဖြင့် New Business Assistance
ကူညီပေးခြင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
သင့်စီးပွားရေး လုပ်ငန်း စတင်ဆောင်ရွက်တဲ့ ပထမနှစ် အတွင်းမှာ
ကြီးကြပ်လမ်းညွှန်မှုနဲ့ အထောက်အကူတွေ ရရှိပါလိမ့်မယ်။

စီးပွားရေးလမ်းညွှန်ကြီးကြပ်သူတွေက သင့်စီးပွားရေး
ထူထောင်တဲ့ နေရာမှာ အဖွဲ့အစည်းဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာနဲ့
ဈေးကွက်ဆိုင်ရာကိစ္စရပ်တွေအတွက် အကူအညီတွေ
အကြံဉာဏ်တွေပေးတဲ့ အတွေ့အကြုံရှိသူတွေ ဖြစ်ပါတယ်။

NEIS ထောက်ပံ့ကြေး

လူသားဝန်ဆောင်မှုလုပ်ငန်းဌာန (DHS) ဒါမှမဟုတ် Department
of Veterans' Affairs (DVA) ကနေ ဝင်ငွေထောက်ပံ့မှု ငွေကြေးကို
လက်ခံရရှိနေတယ်ဆိုရင် သင်ဟာ NEIS ထောက်ပံ့ကြေးကို
စီးပွားရေးလုပ်ငန်း ၃၉ ပါတ်အထိ လက်ခံရရှိခွင့်ရှိပါတယ်။ NEIS
ပါဝင်ဆောင်ရွက်မှု သဘောတူညီချက်အရ ဝတ္တရားတွေကို
ကျေပွန်ရပါမယ်။

NEIS ထောက်ပံ့ကြေးက အိမ်ထောင် မကျသေးတဲ့ အသက် ၂၂ နှစ်နဲ့
အထက် ကလေးမရှိသေးတဲ့ Newstart ထောက်ပံ့ကြေးနဲ့တူညီပါတယ်။
နှစ်ပတ်တစ်ကြိမ် ပေးတာဖြစ်ပါတယ်။

သင့်ရဲ့ စီးပွားရေးလုပ်ငန်းအသစ်ဟာ သင့်ရဲ့ အဓိက
အချိန်ပြည့်လုပ်ငန်းဖြစ်ရပါမယ်။ သင့်လုပ်ငန်းရဲ့ ပြင်ပက ဝင်ငွေ (ဥပမာ
အခြားရင်းနှီးမြှုပ်နှံမှု ဒါမှမဟုတ် အခြား အလုပ်) ကိုလက်ခံရနိုင်ပါတယ်။
သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးကာလ အတွင်းမှာ သင့်ရဲ့ ပြင်ပဝင်ငွေက
အခြေခံ NEIS ထောက်ပံ့ကြေးရဲ့ နှစ်ဆထက် ပိုများနေမယ်ဆိုရင်
သင့်ရဲ့ NEIS ထောက်ပံ့ကြေးကို ထိခိုက်နိုင်ပါတယ်။

တကယ်လို့ သင်က (DHS) ဒါမှမဟုတ် (DVA) ဝင်ငွေထောက်ပံ့မှု
ငွေကြေးတွေ လက်ခံရရှိနေတယ်ဆိုရင် NEIS ဖြင့် New Business
Assistance ကူညီပေးခြင်းမှာ ပါဝင်နေပေမယ့် အခုငွေကြေးတွေကိုပဲ
ဆက်ပြီး လက်ခံဖို့ ရွေးချယ်နိုင်ပါတယ်။

NEIS အငှားထောက်ပံ့ကြေး

သင်ဟာ NEIS အငှားထောက်ပံ့ကြေးကိုလည်း ရရှိနိုင် ပါတယ်။ ဒါက
NEIS ထောက်ပံ့ကြေး ရရှိတဲ့ ပထမဆုံးနေ့ကစပြီး ၂၆ ပါတ်ကြာ
သတ်မှတ်နှုန်းနဲ့ ရရှိတာဖြစ်ပါတယ်။

NEIS အငှားထောက်ပံ့ကြေးကို ရရှိဖို့ဆိုရင် သင်က NEIS
ထောက်ပံ့ကြေး မရရှိခင် (DHS) ဒါမှမဟုတ် (DVA) အငှား
ထောက်ပံ့ကြေး ဝင်ငွေထောက်ပံ့မှု ရရှိနေရမှာဖြစ်ပါတယ်။

**NEIS ဖြင့် New Business Assistance ကူညီပေးခြင်းမှာ
ပါဝင်နေတဲ့ အချိန်မှာ ဘယ်လို ဝတ္တရားတွေ
ဆောင်ရွက်ရမလဲ။**

သင်လုပ်ဖို့လိုတာကတော့-

- NEIS သင်တန်းတက်ခြင်း
- သင့်ရဲ့ စီးပွားရေးလုပ်ငန်း စီမံချက်အတိုင်း လုပ်ငန်းအသစ်ကို
ဆောင်ရွက်ခြင်းနဲ့
- NEIS Participant Agreement ရဲ့ သတ်မှတ်ချက်တွေကို
လိုက်နာခြင်း

သင့်ရဲ့ စီးပွားရေးလုပ်ငန်း ပုံစံကို ပြောင်းလဲချင်တယ် ဆိုရင် (ဥပမာ
လုပ်ငန်းနေရာအလုပ်ချိန်စသည်) မပြောင်းခင်မှာ NEIS ကူညီသူနဲ့
ဒီအပြောင်းအလဲတွေ အကြောင်း တိုင်ပင်ရပါမယ်။

သင့်ရဲ့ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုကို အတည်ပြုချက်မရပဲ
ပြောင်းလဲတယ်ဆိုရင် သင့်ရဲ့ NEIS ထောက်ပံ့ကြေးကို (လိုအပ်ရင်)
ရပ်ဆိုင်း ထားနိုင်ပါတယ်။ ဒါမှမဟုတ် NEIS Participant Agreement
ကို ရပ်ဆိုင်းလိုက်နိုင်ပါတယ်။

သတင်းအချက်အလက်တွေ ပိုသိလိုပါသလား။

- jobs.gov.au/neis ကို သွားပါ။
- jobactive.gov.au ဝက်ဘ်ဆိုဒ်ရဲ့ Find a Provider
စာမျက်နှာမှာ သင့်ရဲ့ ဒေသတွင်း NEIS အကူအညီ
ပေးသူကို ရှာဖွေပါ။
- jobactive၊ ParentsNext ဒါမှမဟုတ် Disability
Employment Services အကူအညီပေးသူနဲ့ စကားပြောပါ။
ဒါမှမဟုတ် Employment Services Information Line ကို
ခေါ်ဖို့ 13 62 68^ ကိုဖုန်းဆက်ပါ။

ဒီစာစောင်ကို ဖတ်ဖို့ အကူအညီလိုပါသလား။

သင့်အတွက် စကားပြန်လိုအပ်တယ်ဆိုရင် ဘာသာပြန်နဲ့
စကားပြန်ဝန်ဆောင်မှုလုပ်ငန်း (TIS) ကို ဖုန်းဆက်ဖို့ 131 450^
ကို ခေါ်ပါ။ ပြီးရင် 13 62 68^ ကိုဆက်ပြီး Employment Services
Information Line ကိုတောင်းပါ။

သင်ဟာ ဆွဲအနားမကြားသူဆိုရင် ဒါမှမဟုတ် နားအကြား
ဒါမှမဟုတ် စကားပြောမှု အခက်အခဲရှိသူဆိုရင် အမျိုးသား
လက်ဆင့်ကမ်း ဝန်ဆောင်မှုလုပ်ငန်းကို အသုံးပြုနိုင်ပါတယ်။ သတင်း
အချက်အလက်တွေ ပိုသိချင်ရင် www.relayservice.com.au ကို
သွားရောက်ကြည့်ရှုပါ။

^ လက်ကိုင်ဖုန်းတွေက နံပါတ် "၁၃" ကို ခေါ်မယ်ဆိုရင် အခကြေးငွေကျသင့်မှာ ဖြစ်ပါတယ်။